



အိမ်အနီးမှာပင်ပန်းစေရန်အတွက် အိမ်အနီးမှာပင်ပန်းစေရန်အတွက် အိမ်အနီးမှာပင်ပန်းစေရန်အတွက်



အိမ်အနီးမှာပင်ပန်းစေရန်အတွက် အိမ်အနီးမှာပင်ပန်းစေရန်အတွက် အိမ်အနီးမှာပင်ပန်းစေရန်အတွက်



နံနက်တံတေးအေး အကူအညီအဖို့
 ဧည့်သည်တော်အဖို့
 ဖုန်း(၈)လုံးအား နှိမ့်မိမိညှိမိမိ။

ဟား ဟား

ဟား ဟား

ဆင်ပွဲတံတေးအေး အဖို့အား ယူဆနားဟောအဖို့အား တံတေးအဖို့အား စီမံအဖို့အားအဖို့အား
 မိမိမိပုဂံအဖို့အားအဖို့အားအဖို့အား အဖို့အားအဖို့အားအဖို့အားအဖို့အား



နီနီနီလူအဖို့ ဖုန်း(၈)လုံးအား
 ဟိုအား မှုလူအဖို့ နယူအားလား
 အဖို့အားအဖို့အား

နီနီနီ နံနက်အဖို့ ဖုန်း(၈)လုံး အဖို့အားလား
 ဟိုအားအဖို့အားအဖို့အားအဖို့အား အဖို့အားလား
 အဖို့အားအဖို့အားအဖို့အားအဖို့အား အဖို့အားလား



ဆင်ပွဲတံတေးအဖို့ အဖို့အားအဖို့အား နှိမ့်မိမိညှိမိမိ။



နီဒဟံဂု ဧဟံထာဘာဇာ.ကွာခါ ကာဗာဗဲဆဲးလု
 ၂၁၀၉ ဆမီးဒုက ခမ္မိဒုအမ္မိ ခနီဒဟံလဲကွဲးကးဇာ.
 ကွာစံ အုဆယာဂုနုနု ဟီမတီဂုနီဆဲးလု
 နှာ ဆမီးဖိလ္လုဇာ အနံနုဟီဂုဆဲးလု
 ဆမီးမနီဂုမုလုအိ အယာဂွဲးစဲးကွဲးဘွာဝံ
 အမုပဲးမတီကး.ကာဗာဗဲဆဲးဇာ အကီမုဆဲးလု
 ပာလွဲးဇာ ဆဲးဇီဟာဂုချီဟဲနုအတီဇာဆဲးလု
 ဝဲ ဆဲးနုမမေဇီဇာ.



ဧထီဒုမ္မိဖိဂုဟီကီလီ ကဟီဆဲးလု
 မ. နုတီပုပုထီထာစအီဟဲကီဆဲးလု
 လီ ဖု(၈)ဗုဆမီး နီဒမုမဗီညုးမာ.

ဟဲ,ဖု(၈)ဗုဆဲးလု
 ဆမီးအပျဲးကလဲးဇာ
 နီဒဟံနဲဆမီး နဟီမာ.



ဆဲးကွဲးဇာ.မုမဘူဂုဆမီးလွဲ အစီလီမံးယာဆမီးလွဲးဇာ ဧရဲနဲဒိဒဲဆဲးလု
 နု မဆီလဲဇာ.နဲလုာစာနုဒာ, ဆမီးမ္မိကွဲးမာ,နုဒုဆုဆမီးမနီဂု မမုဆဲးလု
 လဲကွဲးဇာဟဲးဆ.ကွာဖု(၈) ဗုမကဘူဂုဆမီး အမ္မိအမ္မိမုလုအိ စီဆဲးလု
 ဒုကးဗျီဇုလဲးထာနုဝဲ(ဗ)ဆဲးကး ကဆီလီကး.



ဝါ့ဝါ့နဲ ဖု(၈)ဗုဆမီးအဇုးဇာ အစီလီဆဲးပဲးဟဲဟီ ဖိမ္မဲးဇုတဆဲးလု
 ဒုအဇုးဇာ.မီးမုဒုနုပုအဲဟဲဟဲ မဆီဟဲဇာ.)

ဒီမုထွဲးလား

ဆံ့ဇော့ .ကွဲးကျဲးဟာမိးရှုး ပံ့ထဆဲးလား
ဝိးစုးယွာကီပွဲးကီမရှုးဖု(စ)ဗူစိးမွဲဆဲးလား
မဒုးကဆီကမး. ယွာကီပွဲးစး နှ တီဆဲးလား
ပတီပလ္လးအိးတဲးဇမ္ဗးန့းပိးဒိးအိး
နဟဲးန့းအမိးတီပဲး စံ့ဗီးအီပဲးဟဲးဘးဇော့.

အံ့,အကွဲးဇမ္ဗီးန့းဂုးဆဲးတီးဟဲးဆဲးလား
ဆး.ဖဟီမဒေဘူဂုးဆဲးန့း ဗီဆဲးလား
ဇော့, ဇမ္ဗီးလား,ဆံ့ကွဲးဇော့, ဆဲး ကွဲးလား,
အစိးလိးဆဲး အဒုးအဒဲးလဲးဇော့လား
ပဇးန့းပံ့န့းဒး, အန့းဆူးဆဲးဝဲးဆဲးလား
မဟီးဒိးဇဲ.မဟီးဇဲနီန့း, မဒေဘူဂုးဆဲးန့း
ဘီထီးအဇးဒီဇော့မမ,အမိးဗီးမဆဲးလား
လားဇဲ. (နဲးဒးဘီ-ယွာကီပွဲးဆဲးလား
ဂုး ပံ့ထီးစုးယွာကီပွဲးကီမရှုးထီးလိးန့းဒး
ဆံ့ကွဲးဇော့.)

ပံ့န့းနဲးဆဲးလဲး တီထဆဲးလား
ပိးလိးမမနီဂုး မဒေဘူဒဲးလားကွဲးဇော့.
တွဲးဒီ မမဒိးဘးဇော့, မဲးမိးလဲးဆဲးလား
ဇော့ နဲးဆဲး ပဲးကမးဇော့ဇော့လား
န့း မဲးဆဲးမဒဲးမလုးဟဲးဇော့.

ယွာကီပွဲးန့းပဲးဟာမိးဇီ, နမိးဆဲးလား
လုးဆဲးလဲး အပျဲးကဲးလိးမမဆဲးလား
ကွဲးကဒေဘူဇော့. ဆဲးဗီ, ဇထီးဗီးစီဂုး
ပိးဟဲးလုးဟဲးဆး.

-ဆံ့ဇော့,ဆံ့ဇော့,
နမိးဆံ့ကွဲးဇော့.



နမိးလုး ဆဲးဗီပိးလဲးန့း ချီဟဲးပျဲးဂီဆဲးလား
ဝဲးယာအိး, ကိးကိးအိးအစးဇော့.နမိးဆဲးလား
လုးဆဲးလဲးန့း မုးချီးတားဖု အပဲးအဖီ
ဇထီးဇော့ဟာလုးဇထီးဟာပဲး,ဝဲးမမကဂုးဆဲးလား
ဝဲးလိးဂီးအီဂုးပိးန့းဂုးဖုဒီ အဂုးအထဆဲးလား
မ စးစးဇထီး ဇော့လား.

ဆံ့ကွဲးဇော့ချီးဇော့.မုးန့းဂုးဇော့ဂုး နမိးဆဲးလား
ဂုးစိးထီးလားဆဲး အညးဂီ ခဲတီဆဲးလား
အိးန့းဇော့လား.

မုးပွဲးဗီးဇော့ ကိးကမးဇော့ဇော့လား
ဟာဂုး အမုးအမုးလဲးဇော့. အနဲးဇော့လား
မဟဲး(ဂီ)ဝဲးဇော့နီဂုး အနီဇထီးဇော့လား
ဟာပဲး ဇထီးဗီးညးမုးဇော့လဲး မုးလားဇော့.

ပံ့န့းအပဲးဆူ မိဟဲးပဲးဆး
ဘီနဲးဇော့မမဟီးဂုး မုးဇော့(ဝဲး)ဟဲးဆး.

ဆံ့ကွဲးဟီလားန့း,နဲးဆဲးမုးဆဲးလား
လဲး ဆဲးဇီလား. နဲးဆဲးလဲး
ဆဲးဇီဟာဂုးအကီ န့းဆဲးဟဲးတား
ဘီန့း ဇထီးဗီးဇော့လား
နဲး ဇော့လားမမ.

မုးအယးဂုးဂုး မဟဲးဂုးနီဆဲးလား
နဲး-နဲးဆဲးဗီပိးဇော့, ဖု(စ)ဗူဆဲးလား
ကဲးဘီန့းတီဆဲးဇော့လဲး, လုးဆဲးလား
လားဆဲးဇော့လဲး မ ဖီလားဇော့.

ပဲးကွဲးယာ.

အီပိးဆီ,အမုးဘီလဲးဆဲးလား
မဘီမုးဇော့.



ပျံ့နှံ့မှု-ယူကီပွားနှုန်းမြှင့်တင်ရေး၊ နှစ်လျှောက်ဆိုင်ရာ အဖွဲ့အစည်း
 လိုအပ်ချက်ဆိုင်ရာ ဆောင်ရွက်ရေး၊ နှစ်ကုန်ဆုံး မှတ်တမ်းအစီရင်ခံစာ
 (၁)ဆိုင်ရာအဖွဲ့အစည်းအဖွဲ့အစည်း
 (၂)ဆိုင်ရာ ဟိုတီဂျင်အဖွဲ့မှ ထုတ်ဖော်ချက်အစီရင်ခံစာ ထုတ်ဖော်ရေး
 (၃)ဆိုင်ရာဆိုင်ရာ နှစ်စာအုပ်
 (၄)ပျံ့နှံ့မှု-ယူကီပွားနှုန်းမြှင့်တင်ရေး အဖွဲ့အစည်း နှစ်စာအုပ်ထုတ်ဖော်ရေး
 အဖွဲ့အစည်း အဖွဲ့အစည်း ဘဏ္ဍာရေး

- (၅) လှူဒါန်းမှုအဖွဲ့အစည်း
- (၆) နှစ်လျှောက်ဆိုင်ရာအဖွဲ့အစည်းအဖွဲ့အစည်း
- (၇) ဖွဲ့စည်းရေးအဖွဲ့အစည်း ဆောင်ရွက်ရေးအဖွဲ့အစည်း နှစ်စာအုပ်ထုတ်ဖော်ရေး
- (၈) အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း နှစ်စာအုပ်ထုတ်ဖော်ရေး



မှတ်တမ်းအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း မှတ်တမ်းအဖွဲ့အစည်း
 ယူကီပွားနှုန်းမြှင့်တင်ရေး(၈)ဦးစီးဌာန
<https://www.facebook.com/uecmyanmar/>
 အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း



ပျံ့နှံ့မှု-ယူကီပွားနှုန်းမြှင့်တင်ရေး၊ နှစ်လျှောက်ဆိုင်ရာ အဖွဲ့အစည်း
 လိုအပ်ချက်ဆိုင်ရာ ဆောင်ရွက်ရေး၊ နှစ်ကုန်ဆုံး မှတ်တမ်းအစီရင်ခံစာ
 (၁)ဆိုင်ရာအဖွဲ့အစည်းအဖွဲ့အစည်း

ညာဇာ အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း ဆိုင်ရာအဖွဲ့အစည်း
 မှတ်တမ်းအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း ထုတ်ဖော်ချက်အစီရင်ခံစာ
 ထုတ်ဖော်ရေးအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း အဖွဲ့အစည်းအဖွဲ့အစည်း
 အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း အဖွဲ့အစည်းအဖွဲ့အစည်း



သင့်နှင့်အခြားသူများအား COVID-19 ရောဂါအန္တရာယ်မှ ကာကွယ်လိုက်ပါ




သင်၏လက်ကို ဆပ်ပြာ၊ ရေ သို့မဟုတ် လက်သန့် ဆေးရည် နှင့် မကြာခဏ ဆေးပါ။



သင်၏မျက်စိ၊ နှာခေါင်းနှင့် ပါးစပ်ကို လက်နှင့် ထိခြင်းမှ ရှောင်ကျဉ်ပါ။



ရှောင်ဆိုင်းနာရေချောင်းအုပ်ထားပါ။ ပြီးနောက် လက်ကိုဆေးပါ။



အခြားသူများနှင့် ၆ ပေ အကွာတွင် နေထိုင်ပါ။



နှာခေါင်းစည်း တပ်ထားပါ။



သင့်တွင်ရောဂါလက္ခဏာရှိပါက ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများရယူပါ။

ဘေးကင်းလုံခြုံစွာဖြင့် တစ်ဦးနှင့်တစ်ဦး အဆက်အသွယ်မပြတ် နေထိုင်ပါ။



၂၀၂၀ ရွေးကောက်ပွဲတွင် ဘေးကင်းလုံခြုံစွာဖြင့် တစ်ဦးနှင့်တစ်ဦး အဆက်အသွယ်မပြတ် ပါဝင်ကြပါမို့

